



ADRA

Mingaladon မင်္ဂလာပါ

ADRA မြန်မာက ထုတ်ဝေသည့် သတင်းလွှာ
အတွဲ ၁ | မတ်လ ၂၀၂၀

ဦးယောဟန်ပုံပြင်

ပဋိပက္ခကြောင့် ရွှေ့ပြောင်းဒုက္ခသည်စခန်းမှာ မသန်စွမ်းဘဝနဲ့နေထိုင်နေရသူ

Mingalaba

မင်္ဂလာပါ

အတွဲ ၁ | မတ်လ ၂၀၂၀

မာတိကာ

ဆောင်းပါး
မျက်နှာဖုံးဓာတ်ပုံ
အယ်ဒီတာအဖွဲ့

ဆောင်းပါး
သတင်းစကား

သတင်းစကား
မီဒီယာမှ
ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း
ဓာတ်ပုံပြိုင်ပွဲ

အလုပ်ခေါ်စာများ/တင်ဒါခေါ်ယူမှုများ
ဆက်သွယ်ရန်

ကြေညာချက်များ
နောက်ဆုံးရ စီမံကိန်းအချက်အလက်များ
လာမည့်လ ပြက္ခဒိန်

အယ်ဒီတာအဖွဲ့



မျက်နှာဖုံးဓာတ်ပုံ
ယခုလအတွက်မျက်နှာဖုံး
ဓာတ်ပုံရှင်မှာ SCAIDP
စီမံကိန်းမှ
ဦးယောဟန်ဖြစ်ပါသည်။

အယ်ဒီတာချုပ်/ ဒီဇိုင်းနာ
Emma McCrow

လက်ထောက်အယ်ဒီတာ/ ဘာသာပြန်
Pyae Phyo Lin

ပံ့ပိုးအားဖြည့်သူများ
Mark Webster, Nant Dahlia
Naw Kapaw Moo Oliver, Aye Chan

ထုတ်ဝေသူ
ADRA Myanmar



‘မင်္ဂလာပါ’ သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည်
မိတ်ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည်
ADRA Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။



ဆောင်းပါး

ပဋိပက္ခကြောင့် ရွှေ့ပြောင်းဒုက္ခသည်စခန်းမှာ မသန်စွမ်းဘဝနဲ့နေထိုင်နေရသူ ဦးယောဟန်

ကချင်ပြည်နယ်မှာ ပဋိပက္ခတွေ့မဖြစ်ပွားမီအချိန်တုန်းက ကျွန်တော်တို့မိသားစုရှာမှာအတူတကွနေထိုင်ပြီး လယ်ယာလုပ်ငန်းနဲ့ အသက်မွေးခဲ့ကြပါတယ်။
ကျွန်တော်တို့ရဲ့အငယ်ဆုံးသားကတော့ လည်ချောင်းကင်ဆာရောဂါကြောင့် ၁၉ နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ပြီးဖြစ်ပါတယ်။

တစ်နေ့မှာတော့ ပဋိပက္ခတွေ့ဟာစတင်လာပါတော့တယ်။ လက်နက်ကြီးတွေနဲ့ရွာဘက်ကိုပစ်ကြခတ်ကြလို့ ကျွန်တော်တို့တွေ ဘေးလွတ်ရာကိုထွက်ပြေးဖို့
ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့အနားကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကျွန်တော်ခေါင်းနဲ့ခြေထောက်မှာလည်းဒဏ်ရာတွေရခဲ့တယ်။ ကျွန်တော်
သားမှာဆိုရင်လည်းဆိုးဆိုးရွားရွားဒဏ်ရာတွေရခဲ့တယ်။

ဒါနဲ့ကျွန်တော်တို့အကူအညီတောင်းပြီးဆေးရုံကိုသွားခဲ့ရတယ်။ ကျွန်တော်သားက ကြာကြာမခံခဲ့ပါဘူး။ ဆေးရုံမှာပဲ ဆုံးသွားခဲ့ပါတယ်။ သူ့အတွက်အခေါင်းလုပ်ပေးဖို့လည်း ကျွန်တော်တို့မှာအချိန်မရှိခဲ့ပါဘူး။ ဒါကြောင့်သူ့အလောင်းကို ပလတ်စတစ်နဲ့ပတ်ပြီးအဲဒါမှာပဲသင်္ဂြိုဟ်ခဲ့ရပါတယ်။ သားကကွယ်လွန်ချိန်မှာတော့အသက်က ၂၁ နှစ်ရှိနေပါပြီ။

ကျွန်တော်တို့ရွာကနေထွက်ပြေးလာကြတာ လူကစုစုပေါင်းသုံးရာလေးရာလောက်ရှိပါတယ်။ ကျွန်တော်တို့သားကို ဆုံးရှုံးသွားရသလို မိသားစုတွေလည်း အကုန်တစ်ကွဲတစ်ပြားစီဖြစ်ကုန်တာလည်းရှိပါတယ်။ ပဋိပက္ခတွေကလည်း ဆက်တိုက်ဖြစ်နေတာကြောင့် ကျွန်တော်တို့တစ်လလောက်နီးပါး တောထဲမှာပဲ ပုန်းအောင်းနေထိုင်ခဲ့ရတယ်။ မိုးကလည်းရွာသလို အစားအစားလည်း လုံလုံလောက်လောက်မရှိတော့ နည်းနည်းပါးပါးနဲ့ပဲ ဝေငှစားသောက်ခဲ့ရတယ်။

အဲဒီနောက် ၂၀၁၈ ခုနှစ်၊ မေလမှာတော့ ကျွန်တော်တို့အားလုံးရောမဆတ်ဘုရားကျောင်းကိုရောက်သွားတယ်။ အခုနေနေတဲ့စစ်ရှောင်စခန်း အသစ်ကိုမရောက်ခင် အဲဒီမှာရှစ်လကျော်ကျော်လောက်နေခဲ့တယ်။ ကျွန်တော်အနေနဲ့လည်း ခြေထောက်က ထိခိုက်ထားတော့သူများတွေလို အလုပ်လုပ်ဖို့ကအခက်အခဲရှိတယ်။ ဒါကြောင့်ကျွန်တော်တို့မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်။

ဒါပေမဲ့သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ အာဒရာမြန်မာကလုပ်တဲ့ SCAIDP စီမံကိန်းအကြောင်းကြားသိခဲ့ရတယ်။ အဲဒီစီမံကိန်းက မသန်စွမ်းသူတွေကိုထောက်ပံ့တာတွေလည်းရှိတယ်။ ဒါကြောင့်မသန်စွမ်းသူတွေကို လစဉ်ထောက်ပံ့တဲ့ ငွေတစ်သောင်းကျပ်အပြင် အိမ်ထောင်စုတိုင်းကိုငွေကြေးထောက်ပံ့တဲ့ အစီအစဉ်ကနေ ငါးသောင်းငါးထောင်ကျပ်ကိုလည်း ကျွန်တော်တို့အနေနဲ့ ရရှိခဲ့တယ်။

ကျွန်တော်တို့ဒီစစ်ရှောင်စခန်းကို ရောက်လာတော့ အာဒရာက ရေနဲ့မိလ္လာစနစ်ကောင်းမွန်ဖို့ တစ်ကိုယ်ရည်သန်ရှင်းဖို့အပြင် ကျားမရေးရာနဲ့ ပတ်သက်ပြီးတော့လည်း အသိပညာပေးတာတွေလုပ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒါတွေနဲ့ပတ်သက်ပြီး အသိပညာတွေအများကြီးရလာတယ်။ အခုဒီစခန်းမှာလူဦးရေ ၆၆၀ ကျော် နေထိုင်တယ်။ အခုတော့စခန်းမှာ လုံခြုံစိတ်ချရတဲ့အိမ်သာတွေနဲ့ သန့်ရှင်းရေးအတွက် လက်ဆေးတဲ့နေရာတွေလည်း သီးသန့်ရှိလာပါပြီ။ ကျွန်တော်တို့အတွက် ဒီစီမံကိန်းကနေ အများကြီးအထောက်အကူဖြစ်ပါတယ်။

SCAIDP စီမံကိန်းကို Global Affairs Canada နှင့် ADRA Canada တို့က ရန်ပုံငွေထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်မှ စစ်ရှောင်စခန်း ၄၈ ခုအပါအဝင် ရှမ်းပြည်နယ်အတွင်း ရေနဲ့ မိလ္လာစနစ်ကောင်းမွန်စေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့အတွက် အသုံးအဆောင်ပစ္စည်းများနှင့် ငွေကြေးထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်ခြင်းဖြစ်သည်။

“ အခုလိုစခန်းမှာလာရောက်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့မိသားစုကိုလည်းလာရောက် ထောက်ပံ့ပေးလို့လည်း အထူးကျေးဇူးတင်ပါတယ် ”

PYAE PHYO LIN
Communications Assistant, ADMIN



သတင်းစကား

သေးငယ်သောအရာများမှအစပြု၍ ကြီးမားသောအရာများဖြစ်လာခြင်း

ဩစတြေးလျဂီတပညာရှင် Paul Kelly နှင့် Kev Carmody တို့ရေးသားထားတဲ့ မှတ်မိလွယ်ပြီး ငြိမ်ညောင်း ပေါ့ပါးတဲ့သီချင်းကောင်းတစ်ပုဒ်ရှိပါတယ်။ အဲဒါကခိုင်မြဲခြင်း၊ သနားကြင်နာခြင်းနှင့် ရဲစွမ်းသတ္တိအကြောင်းတွေကို ရေးသားဖော်ကျူးထားပါတယ်။ Vincent Lingiari နှင့် Gurindji လူမျိုးတွေဟာ ၎င်းတို့ကိုယ်ပိုင်မြေပေါ်တွင် မတရားမှုကိုအဆုံးသတ်ရန်အခွင့်အလမ်း နည်းပါးစွာ ကျွန်စနစ်ဖြင့်ချုပ်နှောင်ခြင်းကို ခံခဲ့ရပါတယ်။ တစ်ခါတစ်ရံမှာလည်း အာဒရာလုပ်ငန်းမှာလည်း ယင်းကဲ့သို့ အခြေအနေမျိုးကို ခံစားရနိုင်ပါတယ်။ ကျွန်တော်တို့အနေဖြင့် မည်သို့ပင်ဆိုစေကာမူ ခြားနားမှုကိုကြိုးစားလုပ်ဆောင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါကတော့ကျွန်တော်တို့အသိုင်းအဝိုင်းတစ်ခုနှင့်တစ်ခုခိုင်မြဲစွာဆက်သွယ်ခြင်းကိုဆိုလိုတာလည်း ဖြစ်ပါတယ်။

ဗင်းဆင့်သည် ရှေ့နေတစ်ယောက်ဖြစ်လာတယ်။ လူများမှာ လိုက်ပါနားထောင်ကြသော်လည်း ချက်ချင်းအောင်မြင်မှု ရရှိတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် Gurindji လူမျိုးတွေဟာ ရှစ်နှစ်ကြာ ရဲရဲဝင့်ဝင့်စောင့်ဆိုင်းခဲ့ကြတယ်။ လူအများဟာတစ်ဦးနှင့်တစ်ဦး သနားကြင်နာခြင်းအပြုအမူများ အနည်းငယ်သာ လွှမ်းမိုးနိုင်တာကြောင့်လည်း ADRA လုပ်ငန်းအတွက် အမှန်တကယ်ပြောင်းလဲမှုတွေမှာလည်း ဖြည်းဖြည်းချင်းသာဖြစ်လာလျက်ရှိပါတယ်။ ဒါပေမဲ့ လုံ့လဝီရိယရှိရှိဖြင့် ကောင်းမွန်စွာလုပ်ဆောင်သည့်အခါတွင်မှာတော့ ဒီအလုပ်မျိုးဟာကျွန်တော်တို့ကွမ္ဘာကြီးကို ပြောင်းလဲစေတာလည်းဖြစ်ပါတယ်။

ဗင်းဆင့်နဲ့ သူ့လူမျိုးများရဲ့လုပ်ဆောင်မှုများဟာ ဩစတြေးလျရဲ့ဥပဒေကိုပြောင်းလဲစေခဲ့တယ်။ Gurindji လူမျိုးတွေရဲ့ ဘိုးဘွားပိုင်မြေတွေ ပြန်လည်ရရှိခဲ့ကြတယ်။ ADRA မှာဆိုရင်လည်း ကျွန်တော်တို့အနေနဲ့လည်း ပြောင်းလဲချင်လာတယ်။ လူသားတိုင်းရှင်သန်ဖွံ့ဖြိုးလာမယ့်ကမ္ဘာသစ်တစ်ခု ရရှိဖို့လည်း ကျွန်တော်တို့တွေ အိပ်မက်မက်ခဲ့ကြသည်။ ဆင်းရဲမွဲတေမှု၊ မတရားမှုတွေနဲ့ မုန်းတီးမှုတွေမရှိတော့သော ကမ္ဘာလည်းဖြစ်ပါတယ်။ ADRA ရဲ့ဇာတ်လမ်းမှာ မင်းရဲပါဝင်မှုဟာ သေးငယ်တယ်လို့ ခံစားရချင်ခံစားရလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကတိပေးနိုင်တာကတော့ သေးငယ်တဲ့ အရာလေးတွေကနေ ကြီးမားတဲ့အရာတွေဖြစ်လာနိုင်တယ်ဆိုတာပါပဲ။

MARK WEBSTER | Regional Director, ADRA Asia Regional Office

မိဒီယာမှ



ADRA Myanmar
Published 24 March at 00:03

ကိုရိုနာဗိုင်းရပ်စ်နောက်ဆုံးသတင်းအချက်အလက်

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ COVID-19 ရောဂါပိုးကူးစက်ခံရသူနှစ်ဦးရှိကြောင်းကို အတည်ပြုခဲ့သည်။ ၎င်းနှစ်ဦးစလုံးသည် အမေရိကနှင့် ဗြိတိန်နိုင်ငံတို့မှပြန်ရောက်လာသူများဖြစ်ပြီး တစ်ဦးမှာ တီးတိန်မြို့နှင့် ကျွန်တစ်ဦးမှာ ရန်ကုန်မြို့တို့တွင် စောင့်ကြည့်စစ်ဆေးခြင်းခံခဲ့ရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် မြန်မာနိုင်ငံသားများဖြစ်ပြီး တစ်ဦးမှာ အမေရိကန်ပြည်ထောင်စုမှ အစိုးရရောင်းကတ်ကိုင်ဆောင်ထားသူ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ ၂၀ ဦးရှိနေပြီး ၈ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်၍ တစ်ဦးမှာ သေဆုံးခဲ့သည်။

ADRA Myanmar
Published 24 March at 16:33

SEAQEZ စီမံကိန်းသည် House Wiring ဆရာများအတွက် သင်တန်းပေးခြင်း သင်တန်းကို ဘားအံမြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် မကြာသေးမီက ပြုလုပ်ခဲ့သည်။ TVET ကာလတိုသင်တန်းပထမအသုတ်ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၄ ရက်နေ့တွင် စွင့်လှစ်မည်ဖြစ်ရာ ဆရာများသည် ယင်းသင်တန်းအတွက်ပြင်ဆင်ရေးအနေဖြင့် အဆိုပါ TVET သင်တန်းကို တက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။ ဆရာများအတွက်သင်တန်းကို ဖြိုးခဲ့သည့်မတ်လ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ယင်းသင်တန်းတွင် ဆရာ သုံးဦးနှင့် ဆရာမ သုံးဦးစုစုပေါင်း ဆရာချောင်းဦးတက်ရောက်ခဲ့သည်။ အဆိုပါသင်တန်းတွင် NSSA အဆင့် ၁ တပ်ဆင်ခြင်း၊ စစ်ဆေးခြင်းနှင့် အက်ဖြတ်ခြင်းနည်းလမ်းများ၊ ကာလတိုသင်တန်းသားများအတွက် အဆင့်မြင့်အိမ်သုံးလျှပ်စစ်သွယ်တန်းခြင်း ဆိုင်ရာလက်စွဲစာအုပ်များအသုံးပြု၍ ခန့်မှန်းတွက်ချက်ခြင်းစသည်တို့လည်းပါဝင်ခဲ့သည်။ Norad နှင့် ADRA Norge တို့၏တောက်ပံ့မှုဖြင့်ဆောင်ရွက်သော SEAQEZ စီမံကိန်းအကြောင်း ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ website ဖြစ်သော www.adramyanmar.org/education သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။



ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

မပွင့်ဖြူကြည် ACCOUNTANT | ADMIN

- Q1** ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။
ဗမာလူမျိုးပါ။
- Q2** အကြိုက်ဆုံးအစားအစာကဘာပါလဲ။
ချောကလက်
- Q3** အကြိုက်ဆုံးအရောင်ကဘယ်အရောင်ပါလဲ။
ခရမ်းရောင်
- Q4** ဖျော်ရွှင်ဖို့အတွက်ဘာကိုလုပ်ရတာအကြိုက်ဆုံးလဲ။
စာဖတ်ရတာကို အကြိုက်ဆုံးပဲ

- Q5** ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံတွေကို သွားလည်ချင်ပါသလဲ။ **Q6** ကိုယ့်ကိုယ်ကိုယ်စကားလုံးတစ်လုံးတည်းနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။
ပြင်ဦးလွင် ကြင်နာတတ်တဲ့နလုံးသားရှိတယ်လို့
- Q7** ADRA ကိုဘယ်တုန်းကစတင်ဝင်ရောက်ခဲ့တာပါလဲ။ **Q8** ADRA မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးသင်မည်သည့်အရာတွေကို နှစ်သက်ပါသလဲ။
ဩဂုတ်လ၂၀၁၄ ခုနှစ် လုပ်ဖော်ကိုင်ဖက်အချင်းချင်းစည်းလုံးညီညွတ်မှုရှိတာကြောင့်ပါ



ဓာတ်ပုံပြိုင်ပွဲ

ယခုလအတွက် ဓာတ်ပုံ

ဓာတ်ပုံရိုက်ကူးသူ
Emma McCrow, Communications Officer

ဓာတ်ပုံ၏အကြောင်း
ဤအမျိုးသမီးသည် ကချင်ပြည်နယ်၊ မိုင်းနား KBC စစ်ရှောင်စခန်းမှ နေရပ်ရွှေ့ပြောင်းနေထိုင်ရသူတစ်ဦးဖြစ်ပြီး SCAIDP စီမံကိန်းတွင် အကျိုးခံစားရရှိသူတစ်ဦးလည်းဖြစ်ပါသည်။

နောက်တစ်ခါ သင့်အလှည့်လား
သင်၏ဓာတ်ပုံကို နောက်တစ်ခါတွက်ရှိမယ့် မင်္ဂလာပါစာစောင်တွင် တွေ့မြင်လိုပါသလား။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက် နေ့မတိုင်မီ သင်၏ဓာတ်ပုံကို emma.mccrow@adramyanmar.org သို့ပေးပို့လိုက်ပါ။ အနိုင်ရရှိသည့်ဓာတ်ပုံကို ဤနေရာတွင်သာမကဘဲ ADRA Myanmar ၏ Website နှင့် လူမှုကွန်ရက် စာမျက်နှာများဖြစ်သည့် Facebook နှင့် Instagram တို့တွင်လည်း အမည်နှင့် တကွ ဂုဏ်ပြုဖော်ပြသွားမည်ဖြစ်ပါသည်။

- ဓာတ်ပုံ လမ်းညွှန်ချက်**
သင်၏ဓာတ်ပုံ အနိုင်ရရှိရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာရမည်
- ADRA Myanmar ၏ ဝန်ထမ်း၊ မိတ်ဖက် သို့မဟုတ် အလှူရှင်တစ်ဦးဦးဖြစ်ရန်လိုအပ်သည်။
 - ADRA Myanmar စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူတစ်ဦးဦး၊ ဝန်ထမ်း သို့မဟုတ် စီမံကိန်းလုပ်ဆောင်မှုများကို ရိုက်ကူးခြင်း ဖြစ်ရမည်။
 - အမြင့်ဆုံး resolution (preferable at 300ppi: 2480 x 3508 pixels)
 - Landscape သို့မဟုတ် portrait ဓာတ်ပုံများကိုသာ လက်ခံသည်။
 - ဓာတ်ပုံအလင်းအမှောင်နှင့် Focus ကြည်လင်ပြတ်သားရမည်။
 - JPEG သို့မဟုတ် RAW files များကိုသာ လက်ခံသည်။
 - ပြင်ဆင်ထားခြင်းမရှိသော မူရင်းဓာတ်ပုံဖြစ်ရမည်။
 - ဓာတ်ပုံ၏အကြောင်းအရာကို ဖော်ပြထားပေးရမည်။

အလုပ်ခေါ်စာများနှင့် တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို အသေးစိတ်သိရှိနိုင်ရန်
www.adramyanmar.org/careers တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့်
ပေးပို့လျှောက်ထားမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ပါ။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃ ရက်နေ့အထိ လစ်လပ်ရာထူးများအတွက်ခေါ်ယူထားခြင်းမရှိသေးပါ။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

The Adventist Development & Relief Agency Myanmar

Apartment 3-2, 4th Floor, Block A, E Condominium,
Zay North Street (Off U Wisara Road),
Dagon Township, Yangon MYANMAR 11191

Phone: +95 1 240 900

Email: admin@adramyanmar.org

Website: www.adramyanmar.org

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့်
ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍
လုံးဝလက်ခံမည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍လည်း
www.adramyanmar.org/report တွင် အစီရင်ခံတင်ပြနိုင်ပါသည်။



ADRA